

ASIA PACIFIC CENTRE - RESPONSIBILITY TO PROTECT

ENFORCING THE RESPONSIBILITY TO PROTECT: THE ROLE OF PARLIAMENT IN SAFEGUARDING CIVILIANS' LIVES

Resolution adopted by consensus* by the 128th IPU Assembly
(Quito, 27 March 2013)

The 128th Assembly of the Inter-Parliamentary Union,

Acknowledging that, following several global initiatives, the responsibility to protect was recognized at the 2005 World Summit as a necessary and important principle to prevent, and protect populations from, genocide, ethnic cleansing, war crimes and crimes against humanity,

Recalling that this principle was established with a view to preventing genocides such as those that occurred in Srebrenica and Rwanda,

Also recalling that the UN Security Council considers that the international crimes of genocide, war crimes, ethnic cleansing and crimes against humanity constitute threats to international peace and security and that the principle of the responsibility to protect was reaffirmed in its resolution 1674 (2006), which addressed the protection of civilians in situations of armed conflict,

Stressing that any decision related to the application of the responsibility to protect must be taken in a timely and decisive manner, through the UN Security Council, in accordance with the Charter of the United Nations, in particular its Chapter VII, on a case-by-case basis and in cooperation with relevant regional organizations as appropriate, should peaceful means be inadequate and national authorities manifestly fail to protect their populations from genocide, war crimes, ethnic cleansing and crimes against humanity, and that any such action must be accompanied by the provision of adequate means to protect civilians, by giving priority to peaceful means,

Underscoring the special plight of women and children in situations of armed conflict,

Recalling that rape and other forms of sexual violence can constitute crimes against humanity under the provisions of UN Security Council resolutions on women and peace and security (1325, 1888 and 1960) and, in particular, resolution 1820, which recognizes that rape and other forms of sexual violence can constitute war crimes, crimes against humanity or a constitutive act with respect to genocide,

Mindful of the fact that the responsibility to protect is based on three pillars: the permanent responsibility of each individual State to protect its population, whether nationals or not, from genocide, war crimes, ethnic cleansing and crimes against humanity, which entails the prevention of such crimes, including their incitement, through appropriate and necessary means; the international community's commitment to assist and help to build the capacity of States to fulfill this obligation; and its commitment to take collective action in a timely and decisive manner when national authorities manifestly fail to protect their populations from genocide, war crimes, ethnic cleansing and crimes against humanity,

Underscoring the importance of combating impunity in the case of perpetrators and instigators of the most serious crimes of concern to the international community and **recognizing** the contribution in this field of the International Criminal Court (ICC); **also underscoring** the need to raise awareness of the role played by the ICC, to encourage reporting of and filing of complaints against the perpetrators of such crimes with the appropriate national authorities and the ICC, and to enhance the capacity of national authorities to respond to complaints, pursue justice, and cooperate and coordinate with the ICC, while recognizing the important contribution of those involved in providing the necessary evidence and sufficient information to the ICC,

Recalling that paragraph 139 of the 2005 World Summit Outcome Document states that "the international community, through the United Nations, also has a responsibility to use appropriate diplomatic, humanitarian and other peaceful means, in accordance with Chapters VI and VIII of the UN Charter, to help protect populations from genocide, war crimes, ethnic cleansing and crimes against humanity"; **expressing** its willingness in this context to take collective action, in a timely and decisive manner, through the UN Security Council, in accordance with the Charter, including Chapter VII, on a case-by-case basis and in cooperation with relevant regional organizations as appropriate, should peaceful means be inadequate and national authorities manifestly fail to protect their populations from genocide, war crimes, ethnic cleansing and crimes against humanity; **stressing** the need for the UN General Assembly to pursue its consideration of the responsibility to protect populations from genocide, war crimes, ethnic cleansing and crimes against humanity and its implications, bearing in mind the principles of the Charter and international law; and **undertaking**, as necessary and appropriate, to help States

INFORMAL BURMESE TRANSLATION – INTER-PARLIAMENTARY UNION RESOLUTION ON ENFORCING THE RESPONSIBILITY TO PROTECT

Acknowledgement

This is an informal translation of the Inter-Parliamentary Union Resolution on Enforcing the Responsibility to Protect, which was supported by the Asia Pacific Centre for the Responsibility to Protect (APR2P). Our translations aim to support countries in the Asia Pacific to improve early warning and monitoring for risk assessments for atrocity crimes. All reasonable efforts have been made to ensure this is an accurate translation. The Burmese version is a translation of the original in English for information purposes only. In case of a discrepancy, the English original will prevail.

August 2021

ALTSEAN
BURMA



Asia-Pacific Centre for the
Responsibility to Protect

ကာကွယ်ရန် တာဝန်ကို အကောင်အထည်ဖော်ခြင်း။ အရပ်သားများ၏ အသက်များကို ကာကွယ်ရာတွင် လွှတ်တော်၏ အခန်းကဏ္ဍ။

ဆုံးဖြတ်ချက်ကို ၁၂၈ ကြိမ်မြောက် IPU ညီလာခံတွင် အများသဘောတူ *ချမှတ်သည်။ (၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်၊ ကွီတို)

လွှတ်တော်များ သမဂ္ဂ ၁၂၈ ကြိမ်မြောက် ညီလာခံ

လူအများအား လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစု ရှင်းလင်းခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများမှ ကာကွယ်ရန်နှင့်၊ တားဆီးရန် မရှိမဖြစ်လိုအပ်ပြီး အရေးကြီးသော ဥပဒေသအဖြစ် ကမ္ဘာလုံးဆိုင်ရာ အစည်းအရုံးအဖွဲ့အစည်းများစွာနောက်တွင် ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီး အစည်းအဝေးတွင် ကာကွယ်ရန်တာဝန်ကို အသိအမှတ်ပြုလျက်၊

ဆရီဘာရီကာ နှင့် ရဝမ်ဒါတို့တွင် ဖြစ်ပျက်ခဲ့သည်ကဲ့သို့ လူမျိုးတုံးသတ်ဖြတ်မှုများကို ကာကွယ်ရန် အမြင်ဖြင့် ဤဥပဒေသကို ချမှတ်ခဲ့ကြောင်း မှတ်သားထားလျက်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နိုင်ငံတကာ ရာဇဝတ်မှုများ ဖြစ်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်း နှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ထည့်သွင်းစဉ်းစားပြီး လက်နက်ကိုင်ပဋိပက္ခ အခြေအနေအတွင်း အရပ်သားများ၏ ကာကွယ်ရေးကို လုပ်ဆောင်ရန် (၂၀၀၆ ခုနှစ်) ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ၁၆၇၄ တွင် ကာကွယ်ရန် တာဝန်၏ ဥပဒေသကို ပြန်လည် အတည်ပြုထားသည်ကို လည်း မှတ်သားထားလျက်

ကာကွယ်ရန်တာဝန် လျှောက်ထားမှုနှင့် သက်ဆိုင်သော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းနှင့်အညီ၊ အထူးသဖြင့်အခန်း ၇ နှင့်အညီ၊ ဖြစ်ရပ် တစ်ခုချင်းစီအပေါ် အခြေခံလျက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့်၊ သက်ဆိုင်ရာဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် သင့်လျော်သလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊ ငြိမ်းချမ်းသောနည်းလမ်းများအားဖြင့် မလုံလောက်ပဲ နိုင်ငံအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ပြည်သူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ အကာအကွယ်ပေးရန် ပျက်ကွက်ပါက၊ ငြိမ်းချမ်းစွာဆောင်ရွက်သော နည်းလမ်းများကို ဦးစားပေးလျက် အရပ်သားများအား ကာကွယ်ရန် လုံလောက်သော နည်းလမ်းများ အသုံးပြုခြင်းနှင့် ယှဉ်တွဲလုပ်ဆောင်ရမည်ကို အလေးထားလျက်

လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင် အမျိုးသမီးနှင့် ကလေးငယ်များ၏ အထူး ဘေးဒုက္ခကို မီးမောင်းထိုးပြလျက်

မုဒိန်းပြုကျင့်မှုနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက်မှုများသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက် (၁၃၂၅၊ ၁၈၈၈၊ ၁၉၆၀) တို့တွင် ဖော်ပြချက်များအောက်တွင် လူသားမျိုးနွယ်စုကို ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်ပြီး အထူးသဖြင့် ဆုံးဖြတ်ချက် ၁၈၂၀ က မုဒိန်းပြုကျင့်ခြင်းနှင့် အခြား လိင်အကြမ်းဖက်မှု ပုံစံများသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှု အပြုအမူ မြောက်ကြောင်း အသိအမှတ်ပြုထားသည်ကို မှတ်သားထားလျက်

ကာကွယ်ရန် တာဝန်ကို မဏ္ဍိုင်သုံးခုအပေါ် အခြေခံထားသည့် အချက်ကို မှတ်သားထားသည်။ နိုင်ငံတစ်ခုချင်းသည် ၎င်း၏ လူများကို ၎င်း၏ နိုင်ငံသားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအား ၎င်းတို့ကို လှုံ့ဆော်ခြင်း အပါအဝင် ထိုရာဇဝတ်မှုများအား သင့်လျော်သောနှင့် မရှိမဖြစ် နည်းလမ်းများမှ တဆင့် ကာကွယ်ရန် အမြဲတမ်းတာဝန်ရှိသည်။ ဤတာဝန်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံများ၏ အရည်အသွေးတည်ဆောက်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးကူညီရန် ကတိကဝတ်၊ နှင့် နိုင်ငံအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ပြည်သူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ အကာအကွယ်ပေးရန် ပျက်ကွက်ကြောင်းထင်ရှားပါက နိုင်ငံတကာ အသိုင်းအဝိုင်းသည် အချိန်မီနှင့် ခိုင်မာစွာ ဆုံးဖြတ်ချက်ဖြင့် စုပေါင်း အရေးယူမှု လုပ်ဆောင်ရန် ကတိကဝတ် တို့ကို မှတ်သားထားလျက်

နိုင်ငံတကာ အသိုင်းအဝိုင်းကို စိုးရိမ်မှုဖြစ်စေသည့် အဆိုးရွားအပြင်းထန်ဆုံး ရာဇဝတ်မှု ကျူးလွန်သူများနှင့် အားပေးသူများ အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းကို တိုက်ပျက်ခြင်း၏ အရေးကြီးမှုကို အလေးအနက်ပြုပြီး ဤနယ်ပယ်တွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICT) ၏ ပါဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုသည်။ အလားတူပင် ICC နှင့် ပတ်သက်သည့် အခန်းကဏ္ဍအပေါ် သိနားလည်မှုကို မြှင့်တင်ရန်၊ ထိုကဲ့သို့သော ရာဇဝတ်မှု ကျူးလွန်သူများအပေါ် သင့်လျော်သော နိုင်ငံ အာဏာပိုင်များနှင့် ICC ကို အစီရင်ခံခြင်းနှင့် တိုင်ကြားခြင်းပြုရန်၊ နှင့် တိုင်ကြားချက်များအား တုန့်ပြန်ရန်၊ အမှန်တရားကို ဖော်ထုတ်ရန်၊ နှင့် မရှိမဖြစ်လိုအပ်သော အထောက်အထားများနှင့် လုံလောက်သော အချက်အလက်များကို ICC အားပေးရန် အရေးကြီးမှုကို အသိအမှတ်ပြုလျက် ICC နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးတွဲလုပ်ဆောင်ခြင်းများကို နိုင်ငံအဆင့် အာဏာပိုင်များ၏ အရည်အသွေးကို မြှင့်တင်ရန် တို့၏ အလိုအပ်ချက်ကိုလည်း အလေးအနက်ပြုလျက်

၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီး ညီလာခံ ရလဒ် စာရွက်စာတမ်း စာပိုဒ် ၁၃၉ တွင် နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ကုလသမဂ္ဂမှ တဆင့် ကုလသမဂ္ဂ ကြေညာစာတမ်း အပိုဒ် ၆ နှင့် ၈ တို့နှင့်အညီ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကူညီကာကွယ်ရန် သင့်လျော်သော သံတမန်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှင့် အခြား ငြိမ်းချမ်းသော နည်းလမ်းများကို အသုံးပြုရန် တာဝန်ရှိသည်” ဟု ဖော်ပြချက်ကိုလည်း မှတ်သားထားသည်။ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းနှင့်အညီ၊ အထူးသဖြင့်အခန်း ၇ နှင့်အညီ၊ ဖြစ်ရပ် တစ်ခုချင်းစီအပေါ် အခြေခံလျက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့်၊ သက်ဆိုင်ရာဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် သင့်လျော်သလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊ ငြိမ်းချမ်းသောနည်းလမ်းများ မလုံလောက်ပဲ နိုင်ငံအာဏာပိုင်များအနေဖြင့် ၎င်းတို့၏ပြည်သူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ အကာအကွယ်ပေးရန် ပျက်ကွက်ပါက၊ အချိန်မီနှင့် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ဤအခြေအနေတွင် စုပေါင်း အရေးယူမှုကို လုပ်ဆောင်ရန် လိုလားမှုကို ပြသသည်။ လူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးနွယ်စုသန့်စင်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် နောက်ဆက်တွဲ အကျိုးဆက်များမှ ကာကွယ်ရန် ကြေညာစာတမ်းနှင့် နိုင်ငံတကာ ဥပဒေများ၏ ဥပဒေများကို သတိမူလျက် ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၎င်း၏ ကာကွယ်ရန် တာဝန်ကို ထည့်သွင်းစဉ်းစားရန် လုပ်ဆောင်ရန် လိုအပ်မှုကို အလေးအနက်ပြုသည်။ ထို့ပြင် နိုင်ငံများကို ၎င်းတို့၏ လူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးနွယ်စုသန့်စင်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်ရန် ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်ရန် နှင့် ဘေးအန္တရာယ်နှင့် ပဋိပက္ခများ မကျရောက်သေးမီ ဖိစီးနှိပ်စားမှုများကို ကူညီရန် လိုအပ်သလိုနှင့် သင့်လျော်သလို ဆောင်ရွက်လျက်

ကာကွယ်ရန် တာဝန်၏ ရွေးချယ်ဆုံးဖြတ်ရန် ဖြစ်နိုင်ချေနှင့် ပတ်သက်သည့် စိုးရိမ်မှုများကို သတိပြုမိပြီး ကာကွယ်ရန် လိုအပ်ချက်ကို နိုင်ငံရေးနှင့် အခြား အပြင်အပတ် စဉ်းစားချက်များအခြေခံပေးတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန်အတွက် ပေးထားသော အခြေအနေတစ်ရပ်အဖြစ် မမြင်ရန် လိုအပ်သည်ကို အလေးအနက်သတိပြုမိလျက်

ပဋိညာဉ်စာတမ်း၏ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မူလ တာဝန်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အခန်းကဏ္ဍကို ထပ်လောင်း အတည်ပြုလျက်

ကာကွယ်ခြင်းသည် ကာကွယ်ရန် တာဝန်၏ အမာခံ ရှုထောင့်ဖြစ်ကြောင်း မီးမောင်းထိုးပြပြီး ပညာရေး၊ မီဒီယာ၏ အခန်းကဏ္ဍနှင့် လက်နက်ကိုင် ပဋိပက္ခ၏ အရင်းအမြစ် အကြောင်းရင်းများကို ဖြေရှင်းရန် လိုအပ်ချက်များ၏ အရေးကြီးမှုကို အလေးအနက်ပြုလျက်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မည်သည့် စစ်ရေးအရ ဝင်ရောက်ဖြေရှင်းမှုများကိုမဆို ခွင့်မပြုမီတွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုင်း ၆၊ ၇ နှင့် ၈ တို့အောက်တွင် အရေးယူမှုအတွက် အခြား နည်းလမ်းများအားလုံးကို ထည့်သွင်းစဉ်းစားရမည်ကို အသိအမှတ်ပြုပြီး ကာကွယ်ရန် တာဝန်ကို လူများကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်း နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ တားဆီးရန် သို့မဟုတ် ကာကွယ်ရန်အတွက်သာ ရည်ညွှန်းအသုံးပြုရမည်ကို သတိထားလျက်

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ ၂ တွင် ရေးထိုးထားသော နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ၏ တူညီမှု ဥပဒေသကို ပြန်လည် အတည်ပြုပြီး ကာကွယ်ရန် တာဝန်သည် နိုင်ငံတော် အချုပ်အခြာနှင့် နိုင်ငံများ၏ ကြိုတင်တည်ရှိမှုနှင့် အမြဲတမ်း ဥပဒေဆိုင်ရာ တာဝန်များ နှစ်ခုစလုံးကို ဆိုလိုကြောင်း မီးမောင်းထိုးပြလျက်

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အထူးသဖြင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပေါ်နှင့် ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး အရပ်သားများအား အစုအပြုံလိုက် သတ်ဖြတ်ခြင်း မှ တားဆီးရန် သို့မဟုတ် ရပ်တန့်စေရန် လုပ်ဆောင်ရမည် မလုပ်ဆောင်ရမည် နှင့် မည်သို့ လုပ်ဆောင်ရမည်အပေါ် ရှေ့မှတိုးနေကပ်ဆုတ်ဖြစ်စေသည့် အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘာတစ်လွှားရှိ လွှတ်တော်များသည် အချိန်မီ တပြေးညီနှင့် ထိရောက်သော ပုံစံဖြင့် ကာကွယ်ရန် တာဝန်ကို အသုံးပြုပြီး အကောင်အထည်ဖော်ရန် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို စဉ်းစားထားရန် လက်ခံစေလျက်

၁၂၆ ကြိမ်မြောက် (၂၀၂၁ ကမ်ပါလာ) *IPU* ညီလာခံတွင် ဆီးရီးယား အာရပ် သမ္မတ နိုင်ငံတွင် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကျူးလွန်မှုများကို ချက်ချင်းရပ်တန့်ရန် နှင့် ပြဿနာကို ငြိမ်းချမ်းစွာ အဆုံးသတ်ရန် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ ကြိုးပမ်းချက်များကို ထောက်ခံရန်၊ ကုလသမဂ္ဂ နှင့် အာရပ် နိုင်ငံများ အဖွဲ့ချုပ်တို့ကို နိုင်ငံအတွင်း လက်နက်ကိုင် အကြမ်းဖက်မှုကို အဆုံးသတ်စေရန် ကြိုးပမ်းမှုများကို နှစ်ဆတိုးမြှင့်ရန် နှင့် လက်ရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ဖြေရှင်းရန် တိုက်တွန်းလျက် နှင့် အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်များတွင်ရှိ ဆီးရီးယား ဒုက္ခသည်များဆိုင်ရာ ပြဿနာနှင့် သက်ဆိုင်သည့် ရှုထောင့် အားလုံးကို ဖြေရှင်းရန် တို့ ကို အများသဘောတူ တောင်းဆိုမှုဖြင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ကို ပြန်လည်မှတ်သားထားလျက်

လွှတ်တော်များသည် ကာကွယ်ရန် တာဝန် နှင့် အထူးသဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်ရန် သို့မဟုတ် ရပ်တန့်ရန် အသေးစိတ် ထည့်သွင်းစဉ်းစားခြင်းနှင့် လုပ်ဆောင်မှုများမှ ၎င်းတို့၏ လူများ၏ အသက်များကို ကာကွယ်ခြင်းနှင့် လုံခြုံရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍကို အသုံးပြုခြင်းတွင် ပိုမိုပါဝင် ဆောင်ရွက်ရန် လက်ခံစေလျက်

လွှတ်တော်၊ အစိုးရ၊ လူထုလူမှု အဖွဲ့အစည်းများနှင့် တရားစီရင်ရေးတို့အကြား အပြန်အလှန် ပံ့ပိုးခြင်းသည် လူ့အခွင့်အရေး ကာကွယ်မှုကို တိုးမြှင့်စေရန် ထိရောက်စွာ ပံ့ပိုးနိုင်မည်ကိုလည်း လက်ခံစေလျက်

မလုံခြုံမှုနှင့် အကြမ်းဖက်မှုတို့ကို ရင်ဆိုင်နေရသည့် ဒေသများတွင် ငြိမ်းချမ်းရေးကို ပြန်လည်ရယူရန်နှင့် ထိန်းသိမ်းရန် ဘဏ္ဍာရေး အရင်းအမြစ်အတော်များများ လိုအပ်သည်ကို သတိပြုမိလျက်

နိုင်ငံ အာဏာပိုင်များနှင့် လွှတ်တော်များသည် ကောင်းမွန်သော အုပ်ချုပ်ရေးကို ကျင့်သုံးခြင်း၊ နှင့် တာဝန်ခံမှုရှိသော လူထု အဖွဲ့အစည်းများကို အာမခံပေးခြင်း၊ အားလုံး အတွက် လူ့အခွင့်အရေးကို မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် မျှတသော၊ ညီမျှသော နှင့် ဘက်မလိုက်သော တရားမျှတမှု ရရှိနိုင်ခြင်းကို အာမခံခြင်း၊ ကျွမ်းကျင်ပြီး ဒီမိုကရေစီနည်းလမ်းအရ တာဝန်ခံမှုရှိသော လုံခြုံရေး ဝန်ဆောင်မှုများ၊ အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုးမှုနှင့် မတူကွဲပြားမှုအပေါ် လေးစားမှုရှိခြင်း တို့မှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခများ၏ အကြောင်းရင်းခံများနှင့် အစုအပြုံလိုက် ရက်စက်ယုတ်မာမှုများကို ဖြေရှင်းရန် ပိုမိုကျယ်ပြန့်သော လိုအပ်ချက်ကို လက်ခံစေလျက်

ဒုက္ခသည်များ၏ အခြေအနေနှင့် ပတ်သက်သော ဂျနီဗာ ကွန်ဗင်းရှင်းနှင့် အညီ ဒုက္ခသည်များ၏ အခွင့်အရေးများကို လေးစားစေရန် အာမခံပေးရမည့် ကုလသမဂ္ဂ၏ တာဝန်ကို အလေးအနက်ပြုလျက်

ကာကွယ်ရန် တာဝန်ကို အသုံးပြုရာတွင် လွှတ်တော်၏ အခန်းကဏ္ဍသည် မတူညီသော ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများကို လေးစားမှုအပေါ် အခြေခံသင့်ကြောင်း နှင့် အုပ်ချုပ်ရေးကို ကြီးကြပ်ရာတွင် ဒီမိုကရေစီ အခြေခံ ဥပဒေသများ၊ အထူးသဖြင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ခြင်း နှင့် အညီ လုပ်ဆောင်ရမည်ကိုလည်း မီးမောင်းထိုးပြသည်။ တချိန်တည်းမှာပင် လွှတ်တော်များတွင် ကာကွယ်ရန် တာဝန်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းရန် အတွက် သီးခြား နည်းလမ်းများနှင့် ကော်မတီများရှိကြောင်းကို မှတ်ချက်ပြုလျက်

၁။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒုက္ခ အခက်အခဲများကို အထူး အာရုံစိုက်လျက် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်း နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကာကွယ်တားဆီးရန် နှင့် အဆုံးသတ်စေရန် လူထု ပညာရေးနှင့် အသိပညာ မြှင့်တင်ရေး နည်းလမ်းများအားလုံးကို အသုံးပြုရန် နှင့် လက်နက်ကိုင် ပဋိပက္ခ၏ အကြောင်းရင်း ဖြစ်ရပ်များနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဖြေရှင်းရန် လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ခေါ်သည်။

၂။ လွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်အပြုအမူများကို ရှုတ်ချရန် လူမှုမီဒီယာ အပါအဝင် ၎င်းတို့လက်လှမ်းမီသမျှ နည်းလမ်းအားလုံးကို အသုံးပြုရန်နှင့် ကျူးလွန်သူများ အပြစ်ပေးခြင်းမခံရပဲ ကင်းလွတ်ခွင့်ရနေမှုကို တိုက်ဖျက်ရန် တောင်းဆိုသည်။

၃။ လွှတ်တော်များကို ၎င်းတို့ နိုင်ငံရှိလူများ နိုင်ငံသား ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်ပေးရန် အာမခံရန် တောင်းဆိုပြီး ၎င်းတို့၏ လူများ ၎င်းတို့လူမျိုး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစု ရှင်းလင်းခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအား ဖော်ဆောင်မှုမှ တားဆီးရန် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အညီ ထို ရာဇဝတ်မှုများကို ကာကွယ်တားဆီးရန်သို့မဟုတ် အဆုံးသတ်ရန် လိုအပ်ပါက အချိန်မီနှင့် ဆုံးဖြတ်ချက်ခိုင်မာစွာ ချမှတ်ရန် ကူညီပံ့ပိုးရန်နှင့် အရည်အသွေးမြင့်တင်ရန် လွှတ်တော်များ နှင့် အစိုးရများအား တိုက်တွန်းသည်။

၄။ လွှတ်တော်များကို အကြမ်းဖက်မှုတိုက်ဖျက်ရန် အစိုးရ၏ လုပ်ဆောင်မှုများကို ကြီးကြပ်မှုကို အဆင့်မြှင့်ရန် နှင့် နိုင်ငံများကို အကြမ်းဖက်သမားများအား ဘဏ္ဍာရေးအရ ထောက်ပံ့ခြင်း၊ ၎င်းတို့က လှုပ်ရှားသွားလာမှုကို ကူညီခြင်းနှင့် အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီခြင်းတို့အပေါ်တောင်းဆိုထားသော ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၏ အပိုင်း ၇ အောက်တွင် လက်ခံထားသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။

၅။ အမျိုးသမီးများနှင့် ကလေးငယ်များကို ကာကွယ်ပေးရန်၊ လိင်အကြမ်းဖက်မှုများကို ကာကွယ်တားဆီးရန်နှင့် ရာဇဝတ်မှုမြောက်စေရန် နှင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ အချိန်များတွင် ကျူးလွန်ခဲ့သူများအတွက် ကုစားမှုပေးရန် ဥပဒေများကို လက်ခံရန်လည်း လွှတ်တော်များကို တောင်းဆိုသည်။

၆။ နိုင်ငံတကာ စာချုပ်များနှင့် ဆုံးဖြတ်ချက်များအောက်တွင်ရှိသော ၎င်းတို့နိုင်ငံများ ထမ်းရွက်ရမည့် တာဝန်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ သက်ဆိုင်ရာ သဘောတူစာချုပ် အဖွဲ့များ အထူးသဖြင့် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အဖွဲ့များသို့ ပေးပို့ရန် လိုအပ်သည့် နိုင်ငံဆိုင်ရာ အစီရင်ခံစာများကို အုပ်ချုပ်ရေး ကဏ္ဍက တင်ပြချက်များကို လေ့လာ စောင့်ကြည့်ရန်၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားများနှင့် ပိုမိုပါဝင်ပတ်သက်လာစေရန် နှင့် ကုလသမဂ္ဂ ပြဌာန်းချက်များနှင့် ကာကွယ်ရန် တာဝန်နှင့် ပတ်သက်သည်သည့် ဆုံးဖြတ်ချက်များကို နိုင်ငံတိုင်းက အပြည့်အဝ ကျင့်သုံးပြီး လေးစားမှု ရှိစေရန် အားပေးသည်။

၇။ လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့၏ နိုင်ငံများက နိုင်ငံတကာ စာချုပ်များတွင် အဖွဲ့ဝင်ဖြစ်ပါက လူ့အခွင့်အရေးနှင့် အရပ်သားများအား ကာကွယ်မှုကို ဦးစားပေးလျက် အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် အခြားသော ဘေးအန္တရာယ်များ မကျရောက်မီနှင့် ကျရောက်ပြီးနောက်ပိုင်း အမျိုးသမီးနှင့် ကလေးသူငယ်များအား ကာကွယ်မှုနှင့် သက်ဆိုင်သော အချက်များကို ပြည်တွင်းဥပဒေများတွင် ထည့်သွင်းရန် အာမခံမှုရစေရန် မရှိမဖြစ်လိုအပ်ချက်များကို လုပ်ဆောင်ရန် တောင်းဆိုသည်။

၈။ လက်နက်ကိုင်ပဋိပက္ခများတွင် ပိတ်မိနေသော အရပ်သားများအား လေးစားရန်၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုနှင့် တရားစီရင်မှု အပါအဝင် လုံလောက်သောနှင့် ထိရောက်သော တရားစီရင်မှု ကုစားချက်များ အာမခံချက်ရှိစေရန်၊ အမျိုးသမီးနှင့် ကလေးသူငယ် ကျူးလွန်ခဲ့သူများကို ဂုဏ်သိက္ခာရှိစွာ ဆက်ဆံရန်နှင့် ကျူးလွန်ခဲ့သူများ လျော်ကြေးရရှိမှုအတွက် အာမခံရှိစေရန် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လက်ခံပြဌာန်းရန် လွှတ်တော်အားလုံးအား တိုက်တွန်းသည်။

၉။ ကလေးစစ်သားများအား ပုံမှန်ဘဝ ပြန်လည်ရရှိရန် ပံ့ပိုးကူညီသော အစီအစဉ်များကို လက်ခံပြဌာန်းရန် လွှတ်တော်များကို အားပေးသည်။

၁၀။ လွှတ်တော်များအား ၎င်းတို့ နိုင်ငံများရှိ ရာဇဝတ်နှင့် စစ်ဥပဒေများကို လက်နက်ကိုင် ပဋိပက္ခများတွင် အရပ်သားများ၏ ကာကွယ်မှုများအပေါ်နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြဌာန်းရန်၊ နှင့် အဆိုးရွားဆုံး ရာဇဝတ်မှု ကျူးလွန်သူများကို ၎င်းတို့၏ အပြုအမူများအား တာဝန်ခံရန်အတွက် ပြည်တွင်း တရားရုံး သို့မဟုတ် အစိုးရက လိုလားခြင်းမရှိပါက သို့မဟုတ် အမှန်တကယ် ရေးယူဆောင်ရွက်ရန် မဖြစ်နိုင်ပါက ထိုနိုင်ငံသည် ရောမသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အခါတွင် နိုင်ငံတကာ ရာဇဝတ် တရားရုံး ရှေ့မှောက်တွင် တရားစီရင်မှု ဖြစ်စေရန် အာမခံချက်ရှိစေရန် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များအားလုံးကို လုပ်ဆောင်ရန် တောင်းဆိုသည်။

၁၁။ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်သည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ စွမ်းဆောင်နိုင်ရည်ကို အသိအမှတ်ပြုထားသည့် ရောမ သဘောတူစာချုပ်ကို ကမ္ဘာတစ်ဝှမ်းလုံးက လက်မှတ်ရေးထိုးလာစေရေး မြှင့်တင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ ကွန်ရက်များကို အသုံးပြုရန် တိုက်တွန်းသည်။

၁၂။ လူ့အခွင့်အရေး သို့မဟုတ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသော ဥပဒေ ချိုးဖောက်မှုများကို ကျူးလွန်ရန် သို့မဟုတ် အားပေးအားမြှောက်ပြုရန် သို့မဟုတ် ဆင်းရဲမှု ပပျောက်ရေးကို နှောင့်နှေးစေရန် အသုံးပြုလာနိုင်သည့် အလားအလာမြင့်မားသော လက်နက်များအား လွှဲပြောင်းပေးအပ်ခြင်း အဆုံးသတ်စေရန် လက်နက် ကုန်သွယ်ရေး သဘောတူညီချက် အပေါ် ဆွေးနွေးငြင်းခုံမှုများ မြှင့်တင်ပေးရန်လည်း လွှတ်တော်များအား တိုက်တွန်းသည်။

၁၃။ နိုင်ငံတကာ ဆက်ဆံရေးကို ကြီးကြပ်သည့် ကော်မတီများ ထူထောင်ရန် မလုပ်ဆောင်ရသေးသော နှင့် ထိုကော်မတီများကို လုံလောက်သော ဘဏ္ဍာငွေနှင့် လူသား အရေးအမြစ်များ နှင့် လွှတ်တော် အစည်းအဝေး အစီအစဉ်များတွင် လုံလောက်သော အချိန် ပေးထားခြင်း မရှိသေးသော လွှတ်တော်များအားလုံးကို ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်ရန် တောင်းဆိုသည်။

၁၄။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ လူနည်းစုအဖွဲ့ဝင်များ နှင့် ဌာနတိုင်းရင်းသား ပြည်သူများ ၏ အခွင့်အရေးများအပါအဝင် လူ့အခွင့်အရေး ကာကွယ်ရေးကို ပြည်တွင်း ဥပဒေတွင် အာမခံချက်ပေးပြီး လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက် ရှိရေးအတွက် အာမခံချက်ပေးရန် လွှတ်တော်များအား အားပေးသည်။

၁၅။ အမျိုးသမီးများ၏ လူ့အခွင့်အရေးကို အာမခံချက်ပေးရန် နှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစပျိုးလုပ်ဆောင်မှုများရှိ ၎င်းတို့၏ အခန်းကဏ္ဍများကို ထပ်မံ အားဖြည့်ရန်၊ အမျိုးသမီး အခွင့်အရေးကို ကာကွယ်ရန် တည်ဆဲ နိုင်ငံတကာ ကတိကဝတ်များကို အသိအမှတ်ပြုရန်နှင့် အစုအပြုံလိုက် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကာကွယ်တားဆီးရန်နှင့် အဆုံးသတ်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မှုများတွင် အမျိုးသမီး ဦးဆောင်မှုကို ထည့်သွင်းရန် လွှတ်တော်များနှင့် အစိုးရများကို တိုက်တွန်းသည်။

၁၆။ ကာကွယ်ရန် တာဝန်နှင့် ပတ်သက်၍ လွှတ်တော်များသည် ဘေးအန္တရာယ် နယ်မြေများရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူ့အခွင့်အရေး ကို အထူး အလေးထားမှု ပေးရန် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မကြာခဏပင် လက်လှမ်းမမီနိုင်လောက်သော လူသားဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေး နောက်ဆက်တွဲ အကျိုးဆက်များဖြင့် အဆိုးရွားဆုံး ခံစားကြရပြီး သူတို့၏ ဒုက္ခ သူ့ကွဲများမှာ လစ်လျူရှုခံရလေ့ရှိသည်ကို အလေးဂရုပြုသည်။

၁၇။ လက်နက်ကိုင် ပဋိပက္ခများ၊ နှင့် ပြည်တွင်းမတည်ငြိမ်မှုများနှင့် တင်းမာမှု အခြေအနေများကို ပိုမိုမြန်ဆန်ပြီး ပိုမို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အတွက် နိုင်ငံအဆင့်၊ ဒေသဆိုင်ရာအဆင့်နှင့် နိုင်ငံတကာ အဆင့်များတွင် စောလျင်သော သတိပေးစနစ်များနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် တုံ့ပြန်မှု ယန္တရားများကို ဖန်တီးမှုနှင့် ထိရောက်သော လုပ်ဆောင်မှုများကို ပံ့ပိုးရန်အတွက် ၎င်းတို့ အစိုးရများကို အားပေးရန် လွှတ်တော်များကို တောင်းဆိုသည်။

၁၈။ အစိုးရများက ၎င်းတို့၏ တာဝန်ရှိမှုများအပေါ် နောက်ဆက်တွဲလုပ်ဆောင်မှုနှင့် ကာကွယ်မှု များကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်းအားဖြင့် အရပ်သား ပြည်သူများအတွက် ဘေးအန္တရာယ်ရှိသော အခြေအနေများကို ၎င်းတို့၏ အစိုးရများက အာရုံစိုက်အောင် တက်ကြွစွာ လုပ်ဆောင်ရန် လွှတ်တော်များကို ဖိတ်ခေါ်သည်။

၁၉။ လူမျိုးတုံးတတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးနွယ်စုသန့်စင်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဆိုင်ရာ လုပ်ငန်းများ နှင့် ပတ်သက်၍ မီဒီယာ၏ အခန်းကဏ္ဍဖြစ်သော မှတ်တမ်းတင်ခြင်း၊ ကာကွယ်ခြင်းနှင့် အသိပညာ မြှင့်တင်ခြင်းတို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံခြင်းဖြင့် ကြိုးပမ်းအားထုတ်ရန် တောင်းဆိုသည်။ မီဒီယာလွတ်လပ်ခွင့်ကို နိုင်ငံအဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေများဖြင့် အကာအကွယ်ပေးရန် အာမခံခြင်း၊ သတင်းသမားများ၊ သတင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ နှင့် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများ၏ ကာကွယ်ရေးနှင့် လုံခြုံရေး တို့နှင့် သက်ဆိုင်သော နိုင်ငံတကာ တာဝန်များကို သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းများအားလုံးက လိုက်နာရန် တောင်းဆိုလျက်၊ လူများအားလုံး၏ လူ့အခွင့်အရေးကို လေးစားသော တိကျမှန်ကန်သည့် သတင်းပညာကို အားပေးလျက်၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု သို့မဟုတ် အကြမ်းဖက်မှုကို လှုံ့ဆော်သည့် အမှန်းစကား ဖော်ပြချက်များကို ဆန့်ကျင်လျက် ထုတ်ဖော်ပြောဆိုလျက်နှင့် သင့်လျော်သည့်အခါ ထို ဖော်ပြချက်များကို ဆန့်ကျင်သည့် ဥပဒေပြုမှုကို လုပ်ဆောင်ရန် တောင်းဆိုသည်။

၂၀။ အစုအပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခ နောက်ပိုင်း အခြေအနေများတွင် ထောက်ပံ့ကူညီမှု လိုအပ်ချိန်တွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် ရေရှည်တည်တံ့သော ထောက်ပံ့ကူညီမှုပေးရန် ၎င်းတို့၏ အစိုးရများက တောင်းဆိုလာသည့်အပေါ် လွှတ်တော်များက ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်ရန် နှင့် ဘေးအန္တရာယ်များ သို့မဟုတ် ပဋိပက္ခများမှ ပေါ်ထွန်းလာသည့် နိုင်ငံများ ပြန်လည်တည်ဆောက်ရေးကို လိုအပ်သော ရံပုံငွေများဖြင့် ကူညီရန် ဘတ်ဂျက်ချမှတ်ပေးရန်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်မှု ရံပုံငွေသို့ သင့်တော်သလို ထည့်ဝင်ကြရန် တောင်းဆိုသည်။

၂၁။ လူထုများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် နှင့် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံရန် လုပ်ဆောင်နေသော အဖွဲ့အစည်းများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များတွင် ရံပုံငွေများ ထည့်သွင်းရန် လွှတ်တော်များကို မေတ္တာ ရပ်ခံသည်။

၂၂။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် အမျိုးသမီးများပါဝင်မှုကို ကူညီပံ့ပိုးပေးခြင်း၊ စေ့စပ်ဆွေးနွေးရေး အဖွဲ့များ၏ အနည်းဆုံး သုံးပုံတစ်ပုံတွင် အမျိုးသမီးများ ပါဝင်စေခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့များတွင် ကောင်းမွန်စွာ ကိုယ်စားပြုစေခြင်း၊ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်သူများနှင့် ငြိမ်းချမ်းရေး တည်ဆောက်သူများ အဖြစ် သေချာစွာ လေ့ကျင့်ပေးခြင်း အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် ၁၃၂၅ အကောင်အထည်ဖော်အောင် လုပ်ဆောင်ရန် လွှတ်တော်များအား တောင်းဆိုသည်။

၂၃။ ကာကွယ်ရန် တာဝန်ကို အကောင်အထည်ဖော်ဆောင်ရာတွင် လွှတ်တော်၏ ကြီးကြပ်မှု၊ လက်နက်ကိုင် ပဋိပက္ခအခြေအနေများတွင် အရပ်သားများအား ကာကွယ်ရေးအတွက် လွှတ်တော်၏ ပါဝင်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစု ရှင်းလင်းခြင်းနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ လူထုအား ကာကွယ်ခြင်း တို့တွင်လွှတ်တော်၏ ပါဝင်မှု ဧရိယာများတွင် ကောင်းမွန်သော အလေ့အကျင့်ကို ဖလှယ်ခြင်းအား ချောမွေ့စေရန် ပံ့ပိုးပေးရန် IPU အား တိုက်တွန်းသည်။

၂၄။ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများနှင့် လူ့အခွင့်အရေးကာကွယ်မှုကို အစိုးရများက အာမခံသည့် နည်းလမ်းများအား အလေးပေး သုံးသပ်စိစစ်ရန်လည်း လွှတ်တော်များအား တိုက်တွန်းသည်။

၂၅။ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တိုးတက် ဖြစ်ထွန်းမှုတို့ အကြား အပြုသဘော ဆက်စပ်မှုအပေါ် အခြေခံသည့် ကောင်းမွန်သော အုပ်ချုပ်မှုကို မြှင့်တင်ရန် လွှတ်တော်များအား တောင်းဆိုသည်။

၂၆။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးယူဆောင်ရွက်မှုများကို အနီးကပ် စောင့်ကြည့်ရန်၊ အတင်းအကြပ် အရေးယူမှုများ လုပ်ဆောင်သည့်အခါ တာဝန်ခံမှု ရှိစွာ ပြုမူဆောင်ရွက်ရန် လိုအပ်ချက်အတွက် လုံခြုံရေး ကောင်စီတွင် ဖြစ်ရပ်များ တင်ပြရန် နှင့် တကြိမ်တခါ လက်ခံပြီးသော ဆုံးဖြတ်ချက်များကို ၎င်းတို့၏ တစ်စုံလုံးအကောင်အထည်ဖော်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိသည့် ပုံစံဖြင့် လုပ်ဆောင်ရန်လည်း ၎င်းတို့၏ အစိုးရများကို တောင်းဆိုသည်။

၂၇။ လူသားချင်းစာနာထောက်ထားသော အေဂျင်စီများသည် ကျား-မ တန်းတူမှုကို ၎င်းတို့၏ အစီအစဉ်များ တလျှောက် သတိပြုထည့်သွင်းပြီး အရေးပေါ် အခြေအနေများတွင် အမျိုးသမီးများအား ဦးစားပေးခြင်းကို အာမခံရန် လွှတ်တော်များကို နောက်ထပ် တောင်းဆိုသည်။

၂၈။ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီတို့ကို ကမ္ဘာအနှံ့တွင် ကာကွယ် မြှင့်တင်ရန် လွှတ်တော်များအား တိုက်တွန်းသည်။

၂၉။ နိုင်ငံသားများ၏ လူ့အခွင့်အရေး ကာကွယ်မှု အာမခံချက်ရှိပြီး တိုးတက်လာစေရန် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များအပေါ် လူထုလူမှု အဖွဲ့အစည်းများနှင့် အတူတကွ အလုပ်တွဲလုပ်ရန် လွှတ်တော်များအား အားပေးသည်။

၃၀။ ဒုက္ခသည်များ၏ အခွင့်အရေး နှင့် အပြည်ပြည်ဆိုင်ရာ ကာကွယ်မှုအတွက် ၎င်းတို့၏ အခွင့်အရေးများ ကို ကာကွယ်ရန် တာဝန်ကို ရယူရန် အစိုးရများနှင့် လွှတ်တော်များကို တောင်းဆိုလိုက်ပြီး ဒုက္ခသည်များနှင့် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားသူများကို ကာကွယ်ရန် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းရန်လည်း အစိုးရနှင့် လွှတ်တော်များကို တောင်းဆိုသည်။

ကျူးဘား ကိုယ်စားလှယ်အဖွဲ့က ဆုံးဖြတ်ချက် တစ်ခုလုံးအပေါ် သံသယ ရှိကြောင်း ဖော်ပြသည်။

ပီရှူး ကိုယ်စားလှယ်အဖွဲ့က လုပ်ငန်းလုပ်ဆောင်မှု စာပိုဒ် ၁၀ "နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့မဟုတ် ရောမ သဘောတူညီချက်တွင် တစ်စုံတရာ ဖော်ပြမှုသည် မေးခွန်းထုတ်စရာဖြစ်နေသော နိုင်ငံ၏ တရားစီရင်ရေးက အထူးသဖြင့် ဒေသဆိုင်ရာ တရားစီရင်ရေးများက အသိအမှတ်ပြုထားသော အခြား နိုင်ငံတကာ တရားစီရင်ရေးများအတွက် ထိခိုက်နှစ်နာစေခြင်း မရှိစေရ" ဟူသော အချက်ကို ထည့်သွင်းစဉ်းစားမှုအပေါ် သံသယရှိကြောင်း ဖော်ပြသည်။

ဆူဒန်နှင့် ဆီးရီးယား အာရပ် သမ္မတ နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့များက နဝမ နိုဒါန်းပိုဒ်နှင့် စာပိုဒ် ၁၀ နှင့် ၁၁ တို့အပေါ်တွင် သံသယရှိကြောင်း ဖော်ပြသည်။